

ပတခ(ကသခ)-၀၃-၀၅

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က)အရ
သုံးလပတ်/ နှစ်ချုပ် ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရမည့်ရက်ကို တိုးမြှင့်သတ်မှတ်ပေးရန် လျှောက်လွှာ

ရက်စွဲ-----

သို့

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

၁။ ကျွန်တော်/ ကျွန်မ၏ ----- လုပ်ငန်း/ ကုမ္ပဏီလီမိတက်/ အဖွဲ့အစည်း၊ အခွန်ထမ်းမှတ်ပုံတင် အမှတ် ----- သည် (- - ၂၀) မှ (- - ၂၀) အထိ အခွန်ကာလအတွက် သုံးလပတ်/ နှစ်ချုပ် ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာကို (- - ၂၀) ရက်နေ့တွင် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ပါသည်။

၂။ သို့ရာတွင် ကျွန်တော်/ ကျွန်မ၏ လုပ်ငန်း/ ကုမ္ပဏီလီမိတက်/ အဖွဲ့အစည်းသည် အောက်ပါ အကြောင်းအရာများကြောင့် ကြေညာလွှာ အချိန်မီတင်သွင်းနိုင်ခြင်းမရှိပါသဖြင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(က)နှင့်အညီ သုံးလပတ်/ နှစ်ချုပ် ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရမည့်နေ့ရက်အား (- -) ရက်နေ့သို့ တိုးမြှင့်ပေးနိုင်ပါရန် တင်ပြလျှောက်ထားအပ်ပါသည်-

လက်မှတ်-----

အမည် -----

တာဝန်-----

ဖုန်း၊ e-mail လိပ်စာ -----

ရုံးတံဆိပ်

လက်ခံရရှိကြောင်းဖြတ်ပိုင်း

အခွန်ထမ်း-----အတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(က) အရ သုံးလပတ်/ နှစ်ချုပ် ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရမည့်ရက်ကို တိုးမြှင့်သတ်မှတ်ပေးရန် လျှောက်လွှာတစ်စောင်ကို ဦး/ဒေါ် ----- ထံမှ လက်ခံရရှိပါသည်။ ဝင်စာအမှတ် ----- ဖြင့် မှတ်ပုံတင်ပြီး ဖြစ်ပါသည်။

လက်မှတ် -----

အမည် -----

ရာထူး -----

ရက်စွဲ၊ -----

----- ရုံး